

ပြန်လှန်လေ့ကျင့်ခန်းများ

၁) “-၂” နှင့် “-၆” ရွတ်ဆိုရန်နှင့် အရေးလေ့ကျင့်ရန်။ (attached)

၂) အောက်ပါတို့ကို သတ်ပုံခေါ်ပါရန်။

ရာသီဥတု၊ လူကလေး၊ စနေနေ့၊ ပထမဆု၊ ခဏခဏ



၃) အရေး လေ့ကျင့်ရန် (မရေးမှီ စာလုံးပေါင်း၍ရွတ်ဆိုလေ့ကျင့်ရန်) (attached)

စာမျက်နှာ ၁၁ မှ “လူကလေး၏ တစ်နေ့တာ”

၄) အိမ်စာ (attached)



ရွတ်ဆိုရန်  
လူကလေး၏ တစ်နေ့တာ





လက်ရေးလှလေ့ကျင့်ရန်

အမည် -----

ရက်စွဲ -----

လူကလေး၏ တစ်နေ့တာ

စောစောထ

သွားတိုက်

မျက်နှာသစ်

အိပ်ရာသိမ်း

အစာစား

ပလုတ်ကျင်း

အဝတ်လဲ

ကျောင်းသွား



“-ျ” နှင့် “-ြ” ရွတ်ဆိုရန် နှင့် အရေးလေ့ကျင့်ရန်။

က ကျ ကျား ၊

က ကြ ကြယ် ၊

က ကြ ကြံ ကြံ့ ၊

ခ ချ ချိန် အချိန် ၊

ပ ပျ ပျား ၊

မ မြ မြင်း ၊

ပ ပြ ပြာ အပြာ ၊

ဖ ဖြ ဖြူ အဖြူ ၊

ဗ ဗျ ဗျာ ကဗျာ ၊



အိမ်စာ

အမည် -----

ရက်စွဲ -----

လူကလေး၏ တစ်နေ့တာ

စောစောထ

သွားတိုက်

မျက်နှာသစ်

အိပ်ရာသိမ်း

အစာစား

ပလုတ်ကျင်း

အဝတ်လဲ

ကျောင်းသွား